

လူကဲတ် II နဲ့ <lu ge: yaut> 有能力的人, 重要人物  
လူမဲလူရို့ နဲ့ <lu ge: lu yeit> 举止言谈  
လူကော်ဓော် နဲ့ <lu kaw zi:> = လူကော်ဓော်  
လူကော်ဓော်နဲ့ နဲ့ <lu kaw zi: ne:> = လူကော်ဓော်  
လူကုထဲ နဲ့ <lu gon dan> 富翁, 上层人士, 富绅  
လူကုမား နဲ့ <lu gon ma' tha:> 非凡的人, 超人  
လူကောက် နဲ့ <lu gaut> 狡黠的人, 阴险的人  
လူကောက်ပါး I ၏ <lu gin: ba:> 机灵, 机敏 II နဲ့ <lu gin: ba:> 机灵的人  
လူကောင် နဲ့ <lu gaun> ①身躯, 身体: ~ ကြီးပေဲ့ချက်  
ကော်တော်နဲ့တယ်။ 个子虽大可头脑很简单。②尸体  
လူကောင်သေ နဲ့ <lu gaun dhei> = လူသေကောင်  
လူကောင်း နဲ့ <lu gaun:> 好人, 善良的人: ဘုက် ~ ပါ။ 他  
是个大好人。  
လူကောင်သေကောင်း နဲ့ <lu gaun: dhu gaun:> = လူကောင်း  
လူကတ္တရ နဲ့ <lu kat t-ya> = လူကော်ဓော်  
လူကတ်သတ် နဲ့ <lu kat that> 不好对付的人, 刺儿头  
လူကန်း နဲ့ <lu gan:> 盲人, 瞎子  
လူကုန်း ၏ <lu gon ku:> 贩卖人口  
လူကော်ဓော် နဲ့ <lu kat si: hne:> 吝啬鬼, 小气鬼, 守财奴  
လူကော်ပါး နဲ့ <lu kat pa:> 吃闲饭的人, 寄人篱下者, 寄生  
者  
လူကော်ပိုး နဲ့ <lu kat po:> 寄生者, 寄人篱下者  
လူကျော် နဲ့ <lu gyaw> 名人, 名流  
လူကျော် နဲ့ <lu gyet> 熟人, 老相识  
လူကျော်း နဲ့ <lu gyaun:> 学校(与寺庙学校相对)  
လူကျော် နဲ့ <lu gye> ①专横跋扈的人, 到处逞能的人: ~ လုပ်သည်။ 到处逞能。②有权有势的人物, 有影响的人物  
လူကြား နဲ့ <lu gya> (罕)(与年龄不相称)智力品德较差的人  
လူကြားကောင်း နဲ့ <lu kya: kaun:> (说得)让人中听, 唱  
高调: ~ အောင်ပြောရတယ်။ 要说得好听。  
လူကြားသူကြား ၏ <lu gya: dhu gya:> 大喊大叫, 大叫大  
嚷(让人都听见): ~ အောင်ဝါမင်္ဂနဲ့ 別哭得左邻右舍都  
听到。  
လူကြီး နဲ့ <lu kyi:> ①成年人, 大人: ~ စား 读本  
/ ~ ဘုံ 像大人样(处事待人) ②老人, 长辈: ~ ဘိဘိ  
长辈; 父老 / ~ နာ 老年病 / ~ မျှုံးမသိသူကြီးမျှုံးမသိ။  
没大没小。/ ~ ဇာဂါဖြင့်ကွဲယုံလွှန်သည်။ 年老病终。③首  
长, 元老: ရှာ ~ 乡绅 / ~ မင်း (称呼)大人, 先生 / ဆာ  
ဘုံ ~ 上级, 首长  
လူကြီးဇား နဲ့ <lu gyi: za> 适合老年人的食物, 易嚼烂的食  
物

လူကြီးစုံစုံ နဲ့ <lu gyi: son ya> 年长者聚集处  
လူကြီးစိတ် နဲ့ <lu gyi: zeit> 年长者具有的宽宏大量、深  
思熟虑能体贴别人的心  
လူကြီးလူကောင်း နဲ့ <lu gyi: lu gaun:> 绅士, 头面人物  
လူကြီးလူကျွဲ့ နဲ့ <lu gyi: lu gye> 所谓的“大人物”  
လူကြီးလူမိုက် နဲ့ <lu gyi: lu mait> 老坏蛋  
လူကြီးလှုပ် ၏ <lu gyi: lout> ①带头 ②当领导  
လူကြီးသူကြီး နဲ့ <lu gyi: thu gyi:> 长辈, 老前辈  
လူကြီးသူမှု နဲ့ <lu gyi: dhu ma'> 长辈, 老一辈  
လူကြုံး နဲ့ <lu gyon> 便人: ~ ပါးသည်။ 托便人捎带。  
လူကြောက် နဲ့ <lu gyaut> 胆小的人, 懦夫  
လူကြောင်း နဲ့ <lu gyaun> 性情举止古怪的人, 有怪癖的人  
လူကြုံး နဲ့ <lu gyan:> ①粗鲁的人, 莽汉 ②【戏】反派人物, 武打角色  
လူကုံး နဲ့ <lu gwa:> 侏儒, 矮子  
လူကျုံးဘား နဲ့ <lu gun baw:> (足球)越位  
လူကျား နဲ့ <lu gywa:> 吹牛的人  
လူခေါင်း နဲ့ <lu kh- bin:> 全体  
လူခေါ် နဲ့ <lu kh-ya> 说话嗲声嗲气的人, 说话矫揉造作  
的人  
လူခဲ့ နဲ့ <lu gan> ①在某单位或地方的熟人 ②当地人,  
本地人  
လူခိုင်း နဲ့ <lu gin> 跟自己要好的人, 知交  
လူခေါင်း နဲ့ <lu gaun:> 人头, 头颅  
လူခေါင်းခွဲ့ နဲ့ <lu gun: gaun> 头盖骨  
လူချော် နဲ့ <lu gyaw:> 漂亮的人  
လူချိုင်းကဲ့ ၏ <lu gyin: kwe:> 失散, 离散  
လူချိုင်းခွဲ့ ၏ <lu gyin: khwe:> 分手, 离别  
လူချိုင်းလူခိုင်း နဲ့ <lu gyit lu gin> = လူခိုင်း  
လူချိုင်း နဲ့ <lu gyin> 讨厌(某人或组织机构)的人: ~ များလာယင်တနေ့ကြုံတွေ့မှုဘဲ။ 讨厌的人多了, 总有一天会  
倒台。  
လူချိုင်းသား နဲ့ <lu gyan: dha> 富人, 阔佬  
လူချိုင်းတိတ် I နဲ့ <lu gyei deit> 夜深人静时 II ၏ <lu  
gyei teit> 夜深入静  
လူချိုင်းမြှုတ် ၏ <lu gyei m-pyat> (人群)川流不息, 熙熙  
攘攘  
လူခြောက် နဲ့ <lu gyaut> (人的)死胎儿  
လူခဲ့ နဲ့ <lu gwe:> ①代理人, 替身 ②分身  
လူခဲ့ နဲ့ <lu gun> 人头税: ~ ခွဲသည်။ 分摊人头税。/ ~  
ဘော် 人头税  
လူချို့ နဲ့ <lu gyun> 英杰, 出类拔萃的人, 超人  
လူချောင်း နဲ့ <lu ng-pyin:> 懒汉, 懒鬼  
လူချောင်း နဲ့ <lu ng-phyin:> 差劲的人, 无能之辈